

လျှောက်ဆို

GO FORWARD

ရှင်မုနိအာမိဒ်ရှင်အတိတ်ရှင်

ယွှမ်းတင်စီမံရှင်ကိး
ထိုက်ယတင်မနုလဲင်.
စံးတင်ပုအံင်စရလးဖိ
ဒ်သီးကလဲတင်ဆူညါ
တကုင်. ၂မိ.၁၄:၁၅.

လိမ်းပတုဘာင် ၂၀၁၆ နံင်

တကြိုင် ၆၀ နံင် - ၉ လိမ်းပတုဘာင် ၂၀၁၆ နံင် Vol. 68 No. 9 September 2016



ရှင်လိတ်တုရှင်မုနိအာမိဒ် - လိမ်းပတုဘာင်(၁၁)သီ



အဲဒီထောင့်အတတ်ကွဲ


မိကစာယွှအမံဘဉ်တံးစံးထီၣ်ပတြာအီလော တံးဘဉ်တုဲလံာ်အပူတက့ၢ်. ယွှန့ၣ်ဂ့ၤဝဲဒီး အဘျူးအဖျိၣ်အိၣ်ဝဲလီၤထူလီၤယိၣ်လီၤ. တံးကီၢ်, တံးစူၤ, တံးဂီၢ်ခဲလံာ်န့ၣ် မ့ၢ်တံးဘျူးတံးဖျိၣ်လံာ်ပဂီၢ်လီၤ. တံးကီၢ်ဆူၣ်, တံးစူၤထံဒိၣ်မဟးဂီၤတံး, ကလံၤမ့ၢ်လီၤပျံၤလီၤဖူးအိၣ်ဝဲလော ပဟီၣ်ခိၣ်ချာအံၤ ပထံၣ်ဘဉ်ဒီးပသး ကတုၤဝဲလီၤ. ထံကီၢ်ခိၣ်န့ၢ်ဒီးတံးကရုကရိတဖၣ် အတံးမအါလောတံးမဂ့ၤမစာတံးကဟုကယာ် ထံဖိကီၢ်ဖိလောအဘဉ်ကီဘဉ်ခဲသ့ၣ်တဖၣ်လီၤ. ပသးကညီဘဉ်ထံကကီၢ်ဂလောအဘဉ်ကီဘဉ်ခဲအါန့ၢ် ပထံပကီၢ်မ့ၢ်လောတံးဒုးတံးယၤ, တံးကီၢ်တံးဆူၣ်ဟီၣ်ခိၣ်ဟူး, ထံဒိၣ်, ထံလုၣ်ဘာတံးဒီး ကလံၤမ့ၢ်အတံးအူတပျုၣ်တပျီတံးအယိန့ၣ်လီၤ.

ဒ်ပမ့ၢ်ခရံၣ်ဖိအသိး မ်ပသုတလီၤဘျံးလောတံးမဂ့ၤမစာအယိန့ၣ်တဂ့ၤ. တံးမစာလော တံးကူတံးသိးတံးအပိးအလီ, တံးအိၣ်တံးအီဒီး ပာ်တုၤလောတံးဟ့ၣ်သးကညီလော ကျိၣ်စုန့ၣ်ကတုၤဃီၤဒဲၣ်ဝဲဆူ ပုၤလိၣ်ဘဉ်တံးမစာနီၢ်နီၢ်အအိၣ်တက့ၢ်. မ်ပသုတဆိတံးလောတံးထုကဖၣ်န့ၢ်တံးလော ထံဖိကီၢ်ဖိသ့ၣ်တဖၣ်အကီၢ်တဂ့ၤ.

ပုၤလိၤတဂ့ၤတဖၣ်မ့ၢ်ပုၤဘဉ်ကီဘဉ်ခဲလော နီၢ်ခိဒီးလောသ့ၣ်လောသးစ့ၢ်ကီးလီၤ. ဒီးန့ၢ်ဘဉ်တံးဆါလော အယံၣ်အထာအယိ လိၣ်ဘဉ်တံးကူစါယါဘျါက့ၤ လောနီၢ်ခိ, လောလုၢ်လံာ်သကံၣ်ပဝး, လောတံးဆိကမိၣ်တံးသ့ၣ်ညါန့ၣ်လီၤ. ခရံၣ်ဖိတံးကရုကရိဒီး တံးအိၣ်ဖျိၣ်တဖၣ်ဟံးဖျိၣ်အတံးမဘျုၣ်လော အထာဖျိၣ်ဝဲ ဖဲပုၤလိၤတဂ့ၤမ့ၢ်န့ၣ် (၁၁.၉.၂၀၁၆) ဒီးဆုာလီၤဝဲဆူ တံးသးခုကစီၣ်အတံးမလော ပုၤလိၤတဂ့ၤအကျါန့ၣ်လီၤ. တံးမအံၤ ဘဉ်တံးတီခိၣ်ရိၣ်မဲလော (M.C.C)ကီၢ်ပံၤယီၤခရံၣ်ဖိစာဖျိၣ်ကရုန့ၣ်လီၤ. ပလဲဆူပုၤလိၤတဂ့ၤအိၣ်ဆိးလီၢ်တတုၤဘဉ်သနံၣ်က့ ပစုအတံးမဂ့ၤတုၤဃီၤဝဲအယိ မ့ၢ်စုထွဲအတံးမဂ့ၤလော အတဒုးသ့ၣ်ညါစုစုဘဉ်န့ၣ်လီၤ. (မး ၆:၃)

ပခိၣ်သးဘိယုၣ်ဂူးခရံၣ်စံးဝဲ, “ ပုၤကညီဖိခွါအံၤ, တဟဲဘဉ်ဝဲဒ်သိးပုၤကမအီလော အခုအပုၤအတံးဘဉ်. မ့ၢ်ဒ်သိးအကမအခုအပုၤအတံးမ, ဒီးဟ့ၣ်လီၤအသးလောပုၤကညီအါဂအပူလီၤ”. မ်ပဝဲခရံၣ်ဖိကီးဂဒီး ပကမ့ၢ်ယွှအပုၤမလောသကီးတံး အိၣ်ဒီးတံးဆိၣ်လီၤလော တံးဘဉ်ကစာယွှအသးအပူန့ၣ်တက့ၢ်.





နိဂုံးအတတ်ကွဲ

ပမ္မာ်မုာ်လာ်တၢ်ဒ်သိး ပကမၤနၤတၢ်န့ၣ် ပကဘၣ်သ့ၣ်ညါတၢ်အကါဒိၣ်မးလာ တၢ်မၤတၢ်ခ့ၣ်ပုၤ အတၢ်မၤလၢယွၤအဂီၢ်န့ၣ်လီၤ. ပတၢ်ဃုထာတၢ်ခ့ၣ်ပုၤအတၢ်မၤ ကဘၣ်မ့ၢ်တၢ်လၢ အလီၤပလိာ်ဒီးတၢ်သိၣ်တၢ်သီ, ကဘၣ်ဟ့ၣ်တၢ်အပူၤလၢ တၢ်လၢအတၢ်ပုၤ, ကဘၣ်အိၣ်ဒီးတၢ်ဟ့ၣ်ဘျးက့ၤအတၢ်အာၣ်လီၤတဖၣ်န့ၣ်လီၤ.

လံာ်စီဆ့ၣ်တဲပုၤလၢ “ပမ္မာ်ယွၤအပုၤမၤသကိးတၢ်တဖၣ်န့ၣ်လီၤ”(၁ကရံၣ် ၃:၉). ပမၤဘၣ်ယွၤအတၢ်မၤ န့ၣ် မ့ၢ်တၢ်အခွဲးအယာ်န့ၣ်လီၤ. တၢ်မၤလၢဘၣ်တၢ်မၤဝံၤဝဲတဖၣ်န့ၣ် မ့ၢ်တၢ်မၤလၢ အမၤဂ့ၤထီၣ်တၢ်အဂီၢ်န့ၣ်လီၤ. လၢတၢ်မၤအပူၤ ပမၤလိဘၣ်လၢပကမၤသကိးတၢ်န့ၣ်လီၤ. တၢ်ကီၢ်တၢ်ခဲလၢမုာ်မဆါတနံၤအံၤ အခိၣ်ထံးခိၣ်ဘိ လၢ ပမၤသကိးတၢ်အဂီၢ် ပအိၣ်ဒီးတၢ်ကံၢ်စၢ်ဘါစၢ်န့ၣ် မ့ၢ်ဝဲပကမၤလိတၢ်မ့ၢ်တၢ်တီန့ၣ်လီၤ.

ပကဘၣ်ဃုကျဲလၢပမၤသကိးသ့ၣ်လၢ တၢ်မၤသကိးတၢ်အဂီၢ်န့ၣ်လီၤ. လၢယွၤအမဲာ်ညါ တၢ်မၤသကိးတၢ် မ့ၢ်တၢ်အကါဒိၣ်န့ၣ်လီၤ. ပုၤတဂၤဒီးတဂၤ အတၢ်လၢတၢ်ဒ်သိးလိာ်အသးဘၣ်. ပမ္မာ်ပုၤယိးသကိးတၢ်, ပဒီးသန့ၤ ပသးလၢကစၢ်ယွၤဒီး ယွၤမၤစၢၤပုၤလၢကျဲအါမံၤန့ၣ်လီၤ.

ပဝဲတဖၣ်ပသးပကျဲတၢ်လၢ ပဖီကရၢ်ပူၤန့ၣ်လီၤ. ဖဲတၢ်မုာ်တၢ်ဘိတဖၣ် မဲထီၣ်ဒီးတၢ်တစူၤဘၣ်. ပလူထံ ဒ်သိးတၢ်မုာ်တၢ်ဘိကမူထီၣ်ဝဲအဂီၢ်န့ၣ်လီၤ. ဘၣ်ဆၣ်ဒီးဖျါဝဲလၢ တၢ်မုာ်တၢ်ဘိတဖၣ် ဃုထီကွံာ်ဝဲဒီး တမူလၢဘၣ် န့ၣ်လီၤ. မုာ်တနံၤတၢ်အာၣ်ဟဲဖျါထီၣ်ဝဲ, တၢ်စူၤလီၤဒီးတၢ်မုာ်တၢ်ဘိတဖၣ် ဒီးန့ၢ်ဘၣ်ထံန့ၣ်လီၤ. ပမ္မာ်ပုၤလၢအကျဲးစား ဒီးမၤတၢ်အဂ့ၤကတၢ်လၢ ပတၢ်မုာ်တၢ်ဘိတဖၣ် ကမူဝဲအဂီၢ်န့ၣ်လီၤ. ဘၣ်ဆၣ်ကစၢ်ယွၤဆုၤလီၤဝဲ တၢ်စူၤဒီး မၤမူထီၣ်တၢ်မုာ်တၢ်ဘိဒ်သိး ကမူဝဲထူးထူးတီၤတီၤအဂီၢ်န့ၣ်လီၤ.

ပမၤသ့တၢ်ဆံးဆံးဖိလၢ ပနီၢ်ကစၢ်ဒ်ဝဲန့ၣ်လီၤ. ပမၤတၢ်သ့ဒိၣ်ဒိၣ်မုာ်မုာ် လၢပမၤသကိးတၢ် လၢတၢ် အိၣ်ဖျိၣ်, လၢကစၢ်ယွၤဒီး ပုၤလၢပခိၣ်ပဃၢၤဝးဝးတဖၣ်န့ၣ်လီၤ. မ်ပကမုာ်ပုၤမၤသကိးတၢ်ဒီးယွၤ လၢဘိမုာ်တၢ်သး ခုကစီၣ်အဂီၢ် ဒီးကဲထီၣ်တၢ်မၤစၢၤလၢ ယွၤအတၢ်မၤပူၤန့ၣ်တက့ၢ်.

စဲမစၢၣ်
နိဂုံး
ပုၤကညီဘျာထံခဝုရၢၣ်



တော်ဝင်စာတမ်း ဦးကထာန်ဟ့ၣ်မူ

ဘူးဘာ်(စံး)ဖံပကညီဘျာထံတော်ရူလိာ်မုာ်လိာ်, ကီာ်အမဲရကလ အိာ်ဒီးစံာ်စါနာ်အမူးလိာ်ဆီတမူး လာအမုာ်တော်ဒီးဟ်စု သရဉ်ဟ့ၣ်မူ, ဒီးဘာ်တော်မအီၤ ဖဲဘူးဘာ်(စံး)ဖံတော်ရူလိာ်မုာ်လိာ် တော်ဘါသရဉ်န့ၣ်လိာ်. ဖဲ(၉.၇.၂၀၁၆), ဟါ(၄:၀၀)န့ၣ်ရံၣ်မုာ်ဝဲ တော်ဟ်စုကီာ်ကး တော်အိာ်ဖိာ်အဆာကတီာ်န့ၣ်လိာ်. တော်ရူလိာ်မုာ်လိာ်ကရၢခိာ်နာ်တဖၣ်, တော်အိာ်ဖိာ်ဖိတဖၣ်, တမံၤတပျီၤတဖၣ်ဒီး ပုၤဘာ်မူဘာ်ဒါတဖၣ်ခဲလက်(၃၆)က ဟ်ဖိာ်ထီၣ်သး လာတော်ဘါယွၤသရဉ်ပုၤလိာ်. တော်ရံၣ်တော်ကျဲတဘျီအံၤ ပုၤဟါလိာ်ဆုာ်နီၤမုာ်ဝဲ သရဉ်မုာ်ဒိာ်ဒီးကထာန်ကြီထာ်ဒုာ်(ကရၢခိာ်, ပုၤကညီဘျာထံခဝုရၢဂံၢ်) န့ၣ်လိာ်. ပုၤကွဲးနီၣ်တော်မုာ်ဝဲ သရဉ်ဒိာ်ယွၤဒုးမူ (နံၣ်ရွဲၣ်သယံၤ, ပုၤကညီဘျာထံခဝုရၢဂံၢ်) န့ၣ်လိာ်.

ဖဲ(၁၀.၇.၂၀၁၆)ဂီၤ (၁၀:၀၀)န့ၣ်ရံၣ် တော်ဟ်စုအတော်ရံၣ်တော်ကျဲန့ၣ် ပုၤဟါလိာ်ဆုာ်နီၤမုာ်ဝဲ သရဉ်မုာ်ဒိာ်ဒီးကထာန်ကြီထာ်ဒုာ် ဒီးပုၤထုကဖၣ်အီးထီၣ်တော်ဘါမုာ်ဝဲ သရဉ်သးဂ့ၤ(တော်အိာ်ဖိာ်သရဉ်, ဘူးဘာ်(စံး)ဖံ)န့ၣ်လိာ်. ပုၤကတီၤဆာဂ့ၤကမုာ်တဖၣ်မုာ်ဝဲ သရဉ်မုာ်လုာ်ဘီ(ကရၢခိာ်, ဘူးဘာ်(စံး)ဖံ)ကညီဘျာ ထံတော်ရူလိာ်မုာ်လိာ်)န့ၣ်လိာ်. ပုၤဟ်ဖျါထီၣ်ကီာ်ကးတော်ကွဲးနီၣ်မုာ်ဝဲ သရဉ်ဒိာ်ယွၤဒုးမူဒီး ပုၤစံာ်တဲၤတဲလိာ်တော်မုာ်ဝဲ သရဉ်ဒိာ် ဒီးကထာန်ဆုာ်မုာ်ထီၣ်(ကီာ်ခိာ်မာတုာ်တော်, ပ.ဘ.ယ.ဖ) န့ၣ်လိာ်.

တော်ဟ်စုကတီာ်ပုၤထုကဖၣ်တော်မုာ်ဝဲ သရဉ်ဒိာ်ဒီးကထာန်သ့ရွှာ်(ကီာ်ခိာ်, ကီာ်သုာ်ဖျါစုၤမုၤနရံ)န့ၣ်လိာ်. သရဉ်ဒိာ်တဖၣ်လာအဟ်ထီၣ်အစုလာသရဉ်ဒီးဟ်စုအလိာ်မုာ်ဝဲ သရဉ်ဒိာ်ဒီးကထာန်ဆုာ်မုာ်ထီၣ်, သရဉ်ဒိာ်ဒီးကထာန်ခြံန့ၣ်, သရဉ်ဒိာ်ဒီးကထာန်လၢဂံၢ်ထု, သရဉ်ဒိာ်လုဘူးစတီ ဒီးသရဉ်ဒိာ်ယွၤဒုးမူသ့ၣ်တဖၣ်န့ၣ်လိာ်. ပုၤဒုးလိာ်ထီၣ်ကီာ်လိာ်ဒီး ဟံးစုကွာ်မံာ်တုာ်လိာ် လာတော်မာသကိးတော် ဒ်သရဉ်ဒိာ်ဒီးဟ်စုအသိး ဒီးဟ့ၣ်လိာ်လိာ်အုာ်သးမုာ်ဝဲ သရဉ်ဒိာ်ဒီးကထာန်ခြံန့ၣ်(ခဝုရၢဂံၢ်ပုၤဟ့ၣ်ကုာ်တော်) န့ၣ်လိာ်.

ပုၤကတီၤဟ့ၣ်ဂံၢ်ဟ့ၣ်ဘါ သရဉ်ဒီးဟ်စုမုာ်ဝဲ သရဉ်ဒိာ်ဒီးကထာန်လၢဂံၢ်ထု(နံၣ်ရွဲၣ်ဒိာ်, KBCUSA) ဒီးပုၤကတီၤဟ့ၣ်ဂံၢ်ဟ့ၣ်ဘါ ဘူးဘာ်(စံး)ဖံကညီဘျာထံတော်ရူလိာ်မုာ်လိာ်မုာ်ဝဲ သရဉ်ဒိာ်ဒီးကထာန်ကျဲၤတီၤန့ၣ်လိာ်. ပုၤထုကဖၣ်လိာ်ဆီလာ တော်အိာ်ဖိာ်အဂီၢ်မုာ်ဝဲ သရဉ်ဒိာ်လုဘူးစတီဒီး တော်ဟ့ၣ်လိာ်က့ၤသရဉ်ဒိာ် ဆုတော်အိာ်ဖိာ်အစုပုၤမုာ်ဝဲ သရဉ်မုာ်ဒိာ်ဒီးကထာန်ကြီထာ်ဒုာ် (ကီာ်ကး ကမံးတော်အဘၢစး) ဒီးပုၤတုာ်လိာ်သရဉ်လာ တော်အိာ်ဖိာ်အဘၢစးမုာ်ဝဲ သရဉ်မုာ်လုာ်ဘီ ဒီးသရဉ်ထု(မံ)ရဲဒုာ်န့ၣ်လိာ်. ပုၤကတီၤစံးဘျူးက့ၤ တော်လာခံမုာ်ဝဲ သရဉ်ထု(မံ)ရဲဒုာ် (ကရၢခိာ်စၢၤ, ဘူးဘာ်(စံး)ဖံ)ကညီ ဘျာထံတော်ရူလိာ်မုာ်လိာ်)န့ၣ်လိာ်. သးဝံၣ်ပုၤကတီၤတံၤ ပုၤဆိာ်ဂုၤပုၤကတီၤလာ သရဉ်ဒီးဘာ်တော်ဟ်စုဝံၤသီ, သရဉ်ဒိာ်ဒီးကထာန်ဟ့ၣ်မူန့ၣ်လိာ်.

စဲးပတုဘာဉ်

တၢ်ရဲဉ်တၢ်ကျဲးတဘျီအံၤ မ့ၢ်တၢ်အိၣ်ဖျိၣ်အစံၣ်စါန့ၣ်မူး လီၤဆီ လၢတၢ်အိၣ်ဖျိၣ်ဖိတဖၣ်ဒီးကွၢ်လၢတၢ်အိၣ်လၢ တၢ်သ့ၣ်ဟီၤသးဝး ဒီးလၢထီၣ်ပဲၤထီၣ်ဝဲန့ၣ်လီၤ. တၢ်ကဒီးဟံစု သရၣ်ဒီးကထာၣ်ဟ့ၣ်မူ (သရၣ်စၢၤ,ဘူးခၢဉ်(၆)ဖံကညီဘျာထံတၢ်ရုလီၢ်မုၢ်လီၢ်)အကီၢ် တၢ်အိၣ်ဖျိၣ်ယုသကွၢ်ကညး ဒီးပုၤကညီဘျာထံခဝုရၢဉ်ကမံးတံာ် မၤတၢ်စံၣ်ညီၣ်အၢၣ်လီၤအသိး, တၢ်ဟံစု အတၢ်သုးတၢ်ကျဲးအိၣ်ထီၣ်ဝဲ ဒ်ပုၤကညီဘျာထံခဝုရၢဉ်အတၢ် န့ၣ်ကျဲးအိၣ်ဝဲအသိးလီၤ.

တၢ်ဟံစုတၢ်ရဲဉ်တၢ်ကျဲးတဘျီအံၤ န့ၢ်ဟ့ၣ်ဘၣ်တၢ် သးဝံၣ်ရီၤ ဒီးယံာ်လွၢ်အမုၢ်တဖၣ်လၢဘူးခၢဉ်(၆)ဖံကညီဘျာထံ အတၢ်ရုလီၢ်မုၢ်လီၢ်, မိၤခဲၣ်န့ၣ်ဖိထၢဖိအတၢ်သးဝံၣ်ရီၤ, ပုၤဟံလၢ ခုၣ်ဘၣ်စံၣ်တဖၣ်အတၢ်သးဝံၣ်ရီၤန့ၣ်လီၤ.

**စီၤဝါလၢဂ်စု(န့ၣ်ရဲဉ်)
ဘူးခၢဉ်(၆)ဖံကညီဘျာထံတၢ်ရုလီၢ်မုၢ်လီၢ်**



တၢ်ဆးဆ့ကၤတၢ်မၤလိ (Advanced Coat Training)



ပုၤကညီဘျာထံခဝုရၢဉ် ဟီၢ်မုၢ်ဝဲၤကျိၤ အိးထီၣ်တၢ်မၤလိအံၤ ဖဲ(၁၅.၆.၂၀၁၆-၂၉.၇.၂၀၁၆)န့ၣ်, ဖဲခဝုရၢဉ်ဟီၢ်မုၢ်ဝဲၤကျိၤဟံၣ်န့ၣ်လီၤ. ခၢဉ်စး လၢအဟံးမၤလိတၢ်အိၣ်ဝဲ(၇)၈ လၢကီၢ်ယုဘျးန့ၣ်လီၤ. သရၣ်လၢအဟံးသိၣ်လိတၢ်တဖၣ်မ့ၢ်ဝဲ သရၣ်ကပီၤထူန့ၣ်လီၤ.

ဖဲတၢ်အိးထီၣ်တၢ်မၤလိအဆၢကတီၢ် ပုၤဟ့ၣ်တၢ်ကစီၣ်မ့ၢ်ဝဲ သရၣ်မုၢ်ကကီၣ်ထူ(ခဝုရၢဉ်ပုၤဟၤစု) န့ၣ်လီၤ. လိယုၤလံ(၂၉)သီ, ဟါ(၁းဝဝ)န့ၣ်ရဲဉ် အိၣ်ဒီးတၢ်ပျၢ်တၢ်မၤလိတၢ်ရဲဉ်တၢ်ကျဲး ယုာ်ဒီးတၢ်ဟ့ၣ်လီၤလံာ်အုၣ်သးဆူ ပုၤမၤလိတၢ်ဖိတဖၣ်အိၣ်န့ၣ်လီၤ. တၢ်ပျၢ်တၢ်မၤလိကတီၢ် သရၣ်မုၢ်ဖီဂီၤ (ခဝုရၢဉ် ဟီၢ်မုၢ်ဝဲၤကျိၤပုၤဟၤလီၢ်ဆ့ၣ်နီၤ) ဟ့ၣ်တၢ်ကစီၣ်န့ၣ်လီၤ.

သရၣ်မုၢ်ဒီရသံၣ်



(KBCUSA) သးစာ်ဝဲၤကျိၤခိၣ်န့ၣ်တၢ်မၤလိ

KBCUSA သးစာ်ဝဲၤကျိၤခိၣ်န့ၣ် တၢ်မၤလိ စးထီၣ်ဆိန့ၣ်ဒီး တၢ်ဒုးအိၣ်ထီၣ်ကရၢမိၢ်ပုၤ တနံၣ်န့ၣ်လီၤ. တၢ်မၤလိအံၤ ဘၣ်တၢ်မၤအိၣ်ကိးနံၣ်ဒီး ဖဲလိယူၤ ဒီးယူၤလံအပူၤန့ၣ်လီၤ. တနံၣ်အံၤ ပကရၢမိၢ်ပုၤ ပုၤထီၣ် (၇)နံၣ်လံအပိ တၢ်မၤလိအံၤမ့ၢ်ဝဲ (၈)ဝိတဝီလီၤ. တနံၣ်အံၤတၢ်မၤလိ ဘၣ်တၢ်တူၢ်လိၣ် မၤအိၣ်ဖဲ မ့ၢ်န့ၣ်ကဝီၤ ဝုၤ Kennewick, Washington, USA ဒီးမ့ၢ်တၢ်အဆိ ကတၢ်လၢမ့ၢ်န့ၣ်ကဝီၤ အတၢ်တူၢ်လိၣ်သးစာ်ဝဲၤကျိၤ ခိၣ်န့ၣ်တၢ်မၤလိန့ၣ်လီၤ. တနံၣ်အံၤ တၢ်တိၣ်ထူမ့ၢ်ဝဲ “ပုၤဖိၣ်သၣ်ခွါကမၤကဆိအကျိၣ်လဲၣ်” (စံး ၁၁၉:၉) န့ၣ်လီၤ. ဖဲတၢ်မၤလိတၢ်ကျိၤအံၤ သးစာ်ဟဲဆဲးလီၤမံၤ မၤလိတၢ်အိၣ်ဝဲ(၂၁၅)ဂၤန့ၣ်လီၤ. သရၣ်လၢအဟဲသိၣ် လိတၢ်တဖၣ် မ့ၢ်သရၣ်အိၣ်ဟဲဝဲလၢ ပုၤကညီဘျုးထံခဝု ရှၢၣ်တဖၣ်န့ၣ်လီၤ.

“သးစာ်ဒီးအတၢ်မ့ၢ်တၢ်တီတၢ်ဆဲးတၢ်လၢ” ဘၣ်တၢ်သိၣ်လိအိၣ်လၢ သရၣ်မုၢ်နံထံၣ်, “ဘျုးထံခရံၣ် ဖိအတၢ်စံၣ်စိၤတဲစိၤဒီးအတၢ်ဟဲလီၤစၢၤ” ဘၣ်တၢ်

သိၣ်လိအိၣ်လၢ သရၣ်ဒိၣ်ကပီၤမူန့ၣ်လီၤ. “သးစာ်ဒီး ခုခါတၢ်တၢ်လၢမ့ၢ်မဆါတနံၣ်အံၤ” ဘၣ်တၢ်သိၣ်လိ အိၣ်လၢ သရၣ်ဒိၣ်ထိသိၣ်ဒီး, “သးစာ်ဒီးတၢ်ကျိၣ်ဘၣ် ကျိၣ်သ့လၢကီၢ်အမဲရကၤအပူၤ”, ဘၣ်တၢ်သိၣ်လိအိၣ် လၢသရၣ်မုၢ်ဒီးကထၢၣ်လုထူန့ၣ်လီၤ.

KBCUSA ကရၢမိၢ်ပုၤခိၣ်န့ၣ်ဟဲဝဲတဖၣ် မ့ၢ် သရၣ်ဒိၣ်ဆၣ်မူရံမိၣ်(ကရၢခိၣ်), သရၣ်ဒိၣ်ဒီးကထၢၣ် လၢကီၢ်ထူ(နံၣ်ခွဲၣ်), သရၣ်ဒိၣ်လၢကီၢ်မုၢ်တုၣ်(နံၣ်ခွဲၣ်စၢၤ) တဖၣ်လီၤ. သရၣ်မုၢ်ကတီၤထူ မ့ၢ်တၢ်အိၣ်ဖိၣ်သရၣ် မုၢ် လၢတူၢ်လိၣ်တၢ်မၤလိတၢ်ကျိၤအံၤလီၤ. စံးဘျုးဘၣ် က့ၤကဝီၤ ဒီးတၢ်အိၣ်ဖိၣ်လၢတၢ်တူၢ်လိၣ် ပုၤဟဲမၤလိ တၢ်လၢလိၣ်ယံၤလိၣ်ဘျုး, ဒီးသရၣ်သမါတဖၣ် ဟဲ သိၣ်လိတၢ်ဒီး တၢ်ဟ့ၣ်ဂံၢ်ဟ့ၣ်ဘါအပိလီၤ. ဆၢမ့ၢ်လၢ လၢသးစာ်တဖၣ် ကဒီးန့ၣ်တၢ်လၢ အဘၣ်ဒီးကဲထီၣ်ခါ ဆူညါခိၣ်န့ၣ်လုၢ်ဒိၣ်ပုၤဒိၣ်လၢထံကီၢ် ဒီးကလုၢ်ဂီၢ်လၢ ခရံၣ်တၢ်သးစုကစီၣ်အဂီၢ်န့ၣ်လီၤ.

သရၣ်ဒိၣ်ဆၣ်မူရံမိၣ်

နံၣ်အိၣ်ဖျိၣ်တၢ်ဆၢဂ့ၤ

ဖိမုၢ်နီၢ်အိၣ်ကညီဖိ ချးန့ၣ်နံၣ်အိၣ်ဖျိၣ်ဆၢဂ့ၤ(၈)ဝိတဝီ ဖဲလိစံးပတုဘာန်(၂၄)သီအပိ သရၣ်ဒိၣ်ဒီးကထၢၣ် ခြံးစတီၣ်ဖၢၣ်ဒုဒီး သရၣ်မုၢ်ဆၣ်ပြီဖိ သးစုစံးဘျုးယွၤ ဒီးဟ့ၣ်မၤဘျုးလဲၤဆူညါမဲးကစံ ယံၢ်ကလးဘးတီတီန့ၣ်လီၤ.

စံးဘျုးဘၣ်သရၣ်ဒိၣ်ဒီးသရၣ်မုၢ်လၢအဟ့ၣ်မၤဘျုးတၢ်န့ၣ်လီၤ. မိဖိမုၢ်ဖိအနံၣ်အိၣ်ဖျိၣ်ဆၢဂ့ၤ ကဟဲစိၣ်န့ၣ်အိၣ် တၢ်သးစုအလၢအပုၤ, ကချးန့ၣ်ဘၣ်က ဒီးနံၣ်အိၣ်ဖျိၣ်ဆၢဂ့ၤအသီ အဝီတဖၣ်အဝီ, ဒိၣ်ထီၣ်လၢနီၢ်မိ ဒီးနီၢ်သး, ကဲထီၣ် ဘၣ်ဖိမုၢ်လုၢ်ဒိၣ်ပုၤဒိၣ် ဖိမိၢ်ပၤဆၢမ့ၢ်လၢအသိးတက့ၢ်န့ၣ် မ့ၢ်ပတၢ်ဆၢဂ့ၤထုကဖၣ်န့ၣ်လီၤ.



ကီၢ်ပံၤယီၤခရံၣ်ဖိတၢ်သးခုကစီၣ်လၢပုၤလိၤတဂ့ၤအဂီၢ်

ကီၢ်ပံၤယီၤခရံၣ်ဖိတၢ်သးခုကစီၣ် လၢပုၤလိၤတဂ့ၤအဂီၢ်အတၢ်ပညိၣ် မ့ၢ်ဒ်သိးပုၤဒီးန့ၢ် ဘၣ်လိၤတဂ့ၤတၢ်ဆါတဖၣ် ကအိၣ်ဘၣ်ဝဲဒၣ်လၢ ပုၤကူပုၤကညီအဘၢၣ်ကဝီၤအပူၤအဂီၢ်န့ၣ်လီၤ. လၢကစၢ်ခရံၣ်အပူၤကမ့ၢ်တၢ်တမံၤယီၤအဂီၢ် တၢ်သးခုကစီၣ်တၢ်မၤအံၤဘၣ်တၢ်ဒုးအိၣ်ထီၣ်အီၤန့ၣ် စးထီၣ်လၢ(၁၈၉၀)နံၣ်န့ၣ်လီၤ. ပုၤလိၤတဂ့ၤတဖၣ်အဂီၢ် တၢ်သးခုကစီၣ်လၢထံဂ့ၤကီၢ်ဂၤဟဲးစးထီၣ်အသး ဒီးတုၤမ့ၢ်မဆါတနံၤအံၤတၢ်အိၣ်ဖျိၣ်တဖၣ် စးထီၣ်မၤတၢ်သးခုကစီၣ်လၢပုၤလိၤတဂ့ၤအဂီၢ်လံၣ်န့ၣ်လီၤ.


ပုၤလိၤတဂ့ၤအဂီၢ် ခရံၣ်ဖိလၢကီၢ်ပံၤယီၤအပူၤတဖၣ် ဟံၣ်ဖျိၣ်မၤသကိးဘၣ်တၢ် ဘၣ်ဃးဒီးတၢ်ကူၣ်ဘၣ်ကူၣ်သ့(ခွဲတီၤ, အတီၤတဆံဒီးခိလုၣ်ကိဖိတဖၣ်) အဂီၢ်, တၢ်လုၢ်အိၣ်သးသမူ အတၢ်ကူၣ်ဘၣ်ကူၣ်သ့အဂီၢ်တၢ်မၤစၢၤ, ဟံၣ်ဖိယီၤဖိတၢ်ဟဲးန့ၣ်ဟးထီၣ် တၢ်ဘၣ်လိၤဘၣ်စးကအိၣ်အဂီၢ်, ပုၤအစုအခိၣ်ဟးဂီၤ တဖၣ်ဒီး

နီၢ်ခိမူၤလီၢ်မူၤကျဲ ကဘျါအဂီၢ်တၢ်ဟ့ၣ်ကသံၣ်ကသီ, တၢ်ဆုၤဆူတၢ်ဆါဟံၣ်, တၢ်လိၤတဂ့ၤတၢ်ဆါ တၢ်န့ၢ်ဟံၣ်အီၤကအိၣ်ထီၣ်အဂီၢ် တၢ်အိးထီၣ်န့ၢ် တၢ်မၤလၢကပီၤတဖၣ် ပုၤလိၤတဂ့ၤအမုၢ်နံၤ ဘၣ်တၢ်ပာ်အီၤဒ်မုၢ်နံၤလီၤဆီဒီး တူၢ်လိၢ်တၢ်ဟ့ၣ်မၤဘျီတဖၣ်, တၢ်ဖဲးတၢ်မၤအလီၢ်အကျဲတဖၣ် အပူၤလၢပုၤလိၤတဂ့ၤအဂီၢ် တၢ်ပီၣ်သကိးလိၢ်သး, ဒီးဃုကျဲလၢကျိၣ်စုကဟဲးန့ၣ်တၢ်ရဲၣ်တၢ်ကျဲတဖၣ်န့ၣ်လီၤ.

ပုၤလိၤတဂ့ၤတၢ်သးခုကစီၣ်အဂီၢ် အလီၢ်အကျဲတဖၣ် ဘၣ်တၢ်သ့ၣ်ညါအီၤဒ်လၢအံၤအသိးလီၤ.

(၁) မဲးသဒ့းတၢ်အိၣ်ဖျိၣ်

မဲးသဒ့းတၢ်အိၣ်ဖျိၣ်, ကီၢ်ပံၤယီၤထးခီ ဘၣ်တၢ်စးထီၣ်အီၤလၢ (၁၈၉၀)နံၣ်န့ၣ်လီၤ. တၢ်သးခုကစီၣ်အလီၢ်ပျီအံၤ အိၣ်ဝဲဒၣ်လၢ နးသ့ၣ်မ့ၢ်အသဝီန့ၣ်လီၤ. သဝီအံၤအပူၤအိၣ်ဒီးကသံၣ်ဒီး ဒ်သိးကယါဘျါပုၤလိၤ



တၢ်အိးထီၣ်မိၣ်လမ့ၢ်ပုၤလိၤတဂ့ၤတၢ်ဆါဟံၣ် တၢ်သ့ၣ်ထီၣ်အသိ

တဂူသွပ်တဖန်အင်္ဂါနဲ့လီ၊ လာပုလီတဂူတဖန် အင်္ဂါ တာ်ဟ့ၣ်ကသံၣ်ကသီအိၣ်လံ(၁၀)နံၣ်လံန့ၣ်လီ၊ ပုဒီးန့ၣ်တာ်ဆါ(၃၅)ဂအင်္ဂါ ဘၣ်တာ်ကတဲာ်ကတီၤန့ၣ် အီၤ ဟံၣ်ဃီတာ်ကူၣ်သ့, တာ်ဆါတာ်ပွၤ, တာ်သ့ၣ်တာ်ဖျး ဒီးတာ်ဘုၣ်အိၣ်ဘုၣ်အီတဖန်န့ၣ်လီ၊

(၂၀၁၅-၂၀၁၆) တာ်မလိနံၣ်န့ၣ် ပုဖျိထီၣ် အတီၤတဆံအိၣ်ဃုဂဒီး ပုဒီးန့ၣ်တာ်လာကပီတဖန် အိၣ်ဝဲဒၣ်န့ၣ်လီ၊ တနံၣ်အံၤနးသ့ၣ်မ့ၣ်သဝီပူၤ လာဖိ မုၣ်သးစံာ်တဖန်အင်္ဂါ တာ်အိးထီၣ်န့ၣ်အီၤ တာ်ဆးတာ် မလိန့ၣ်လီ၊

(၂) မိၣ်လမ့ၣ်ခရံၣ်ဖိလီတဂူတာ်ဆါဟံၣ်



တာ်ဆါဟံၣ်အံၤ ဘၣ်တာ်စးထီၣ်အီၤ လာ (၁၈၉၈)နံၣ်ဒီးမ့ၣ် တာ်ဆါဟံၣ်အိၣ်ထဲတဖျာၣ်ဇိၤ လာ ကီၢ်ပံၤယီၤအပူၤန့ၣ်လီ၊ တာ်ဆါဟံၣ်အံၤ ပုလုအဒီးန့ၣ် ဘၣ်လီၤတဂူတာ်ဆါတဖန် တာ်တူၢ်လိာ်အီၤဒီးယါဘျါ အီၤန့ၣ်လီ၊ ပုလုဟဲယါဘျါအသး ပုလုဆုးပုလုဆါအ သီမ့ၢ်ဂုၤ, အလီၢ်လံၤမ့ၢ်ဂုၤ, အါန့ၢ်အန့ၣ် ပုလုနီၢ်ခိက့ၢ်



ဂီၤဟးဂီၤတဖန်စ့ၢ်ကီး ဘၣ်တာ်တူၢ်လိာ်အီၤဒီး ယါဘျါ အီၤအဂူၤကတာ်လီၤ (၂၀၁၅)နံၣ်ဒီးဆူမဲာ်ညါ ဒ်တာ် မလဘူၣ်ဟဲန့ၣ်လီၤအသိး တာ်သ့ၣ်ထီၣ်အသီအိၣ်ထီၣ် လံအဃိ ပုလုဒီးန့ၣ်ဘၣ်လီၤတဂူ တာ်ဆါအင်္ဂါတာ်ကူ စါယါဘျါအီၤ ဒီးတာ်ဟ့ၣ်တာ်ခွဲးတာ်ယာ်တဖန် အါထီၣ် န့ၣ်လီ၊



(၃) ယံၤကီၢ်စဲာ်ဘျာထံခရံၣ်ဖိတာ်သးခုကစီၣ်လာပုလီ တဂူအင်္ဂါ

တာ်သးခုကစီၣ်အပျီအံၤ အိၣ်ဝဲဒၣ်လာယံၤကီၢ် စဲာ် မုၢ်ထီၣ်တခီဒီးပုမလသကိးတာ်(၁၁)ဂမလသကိး တာ် လာ ပုလုလီၤတဂူတဖန်အင်္ဂါန့ၣ်လီ၊ တာ်လီၢ်အံၤ ဘၣ်တာ်စးထီၣ်အီၤလာ (၁၉၂၆)နံၣ်န့ၣ်လီ၊ ကိးနံၣ်ဒဲး န့ၣ်ပုလုလီၤတဂူတဖန်ဟဲဟံၣ်ထီၣ်အဃိ ဒ်သိးကယါ ဘျါဘၣ်အသး အင်္ဂါဘၣ်တာ်ဆဲးကျိးန့ၣ်အီၤဆူ တာ်ဆါ ဟံၣ်န့ၣ်လီ၊ ပုဒီးန့ၣ်တာ်ဆါတဖန် အတာ်ဟဲန့ၣ်က အိၣ်အင်္ဂါ, တာ်ကူၣ်ဘၣ်ကူၣ်သ့အင်္ဂါ, ဒီးတာ်အိၣ်ဆူၣ် အိၣ်ချ့အင်္ဂါန့ၣ် ဒူဖိသဝီဖိဒီးကရူၢ်ကရုပုလုဘၣ်မူဘၣ် ဒါတဖန် ဟံးလိာ်စုဒီးမလသကိးတာ်လီၤ၊

တၢ်စံးဘျးဆူ သရၢ်ကံးဒေိၣ် သရၢ်မုၢ်နဲၤရံၤ အဟံၣ်ဖိဃီဖိ



သရၢ်ကံးဒေိၣ်ဒီး သရၢ်မုၢ်နဲၤရံၤ ချးန့ၢ်(၂၅)နံၣ်တၢ်ဖျီစ့အယံ အိၣ်ဒီးတၢ်စံးဘျးတၢ်ဘျးတၢ်ဘျးတၢ်ဘျး ဖဲလါ ယူၤ(၁၁)သီ, ၂၀၁၆နံၣ်, ဂီၤ(၁၁:၀၀)နံၣ်ရံၣ်, ဖဲ Central Baptist Church, ဝှာ် Hartford, ကီၢ်အမဲရကၢန့ၣ်လီၤ. လၢတၢ်ဘျးတၢ်ဘျးတၢ်ဘျးတၢ်ဘျး ပုၤဟံၣ်ဆ့ၣ်နီၤလၢ သရၢ်ဒိၣ်ထံၣ်ဂ့ၤ, ပုၤထုကဖၣ်တၢ်လၢ သရၢ်က ပီထု, ပုၤဖးလံာ်စီဆုံလၢ သရၢ်ထီၣ်န့ၢ်မူဆုံ, ပုၤဟ့ၣ်တၢ်ဖျီလၢ သရၢ်ဒိၣ်နယူတၢ်, ပုၤဟ့ၣ်ဂံၢ်ဟ့ၣ်ဘၢတၢ်လၢ သရၢ်ဒိၣ်စိလၢ, ပုၤထုကဖၣ်လီၤဆီလၢ သရၢ်မုၢ်ဆ့ၣ်ဝါ ဒီးပုၤဆိၣ်ဂ့ၤပုၤတၢ်လၢ သရၢ်ဒိၣ်ထံၣ်ဂ့ၤန့ၣ်လီၤ.

ဟံၣ်ဖိဃီဖိအိၣ်ဒီး တၢ်စံးဘျးတၢ်ဟ့ၣ်မၤဘျးဆူ လဲၤဆူညါမဲးကစံ ခံကလီၤခွဲကလးယံၤကထိ ယံၤကယၤ ဘးတီတီန့ၣ်လီၤ. ပစံးဘျးဘၣ် သရၢ်ဒီးအဟံၣ်ဖိဃီဖိလၢ အချးန့ၢ်(၂၅)နံၣ်တၢ်ဖျီစ့ ဒီးပဆာဂ့ၤ ဘၣ်သုလၢ သုက ပုၤဒီး တၢ်အိၣ်ဆူၣ်အိၣ်ချ့, မၤန့ၢ်အိၣ်ကဲ, ပုၤဒုၣ်ပုၤဒါ ဒီးသုကမၤဘၣ်ဒီးကစၢ်ယွၤအတၢ်ဖဲးတၢ်မၤ အါန့ၢ်ဒိၣ်န့ၢ်ဒီး အလီၢ် ပုၤဒီးတၢ်သးခု, ဒီးသုကချးန့ၢ်ဘၣ်ဒီး တၢ်ဖျီထု, တၢ်ဖျီတၢ်မုၢ် ယုၣ်ဒီးဟံၣ်ဖိဃီဖိ, န့ၣ်ဖိထာ ဖိကိးဂးဒဲးတက့ၢ် န့ၣ် မ့ၢ်ပတၢ်ဆာဂ့ၤထုကဖၣ်န့ၣ်လီၤ.

တၢ်စံးဘျးဆူ စီၤဂီၤသွံၣ်က့ၢ် ဒီး နီၢ်ဇုၣ်ဇုၣ်ထု (ကီၢ်အမဲရကၢ)



စီၤဂီၤသွံၣ်က့ၢ်ဒီးနီၢ်ဇုၣ်ဇုၣ်ထု အ့ၣ်န့ၢ်န့ၢ်ကညီဘျးထံၣ်ခရံၣ် ဖိတၢ်အိၣ်ဖျိၣ်, ဝှာ်စ့ဖိ, မံၣ်နံၣ်စိထံၣ်, ကီၢ်အမဲရကၢ စံးဘျးယွၤလၢ အတၢ်တုတၢ်ဖျီပုၤထီၣ်တနံၣ် အါန့ၢ်အန့ၢ် အိၣ်ဒီးယီၢ်ဒုအချံအ သုလံအယံ စံးဘျးမၤလၢကပီယွၤ ဒီဖျီဟ့ၣ်မၤဘျးဆူ လဲၤဆူညါ မဲးကစံ တကလီၤတကလးယံၤကထိခံကယၤဘးတီတီ န့ၣ်လီၤ.

ပဆာဂ့ၤဘၣ်က့ၤဟံၣ်ဖိဃီဖိတန့ၣ်အံၤ ကပုၤဒီး တၢ်အိၣ်ဆူၣ်အိၣ်ချ့, တၢ်သုၣ်ခုသးခု, တၢ်အိၣ်ကုးအိၣ်ပုၤ, တၢ်မုၢ်လၢကလၢ ပုၤထီၣ်ဘိ ယုၣ်ဒီးန့ၣ်ဖိထာဖိ ခံဒိယံၤဘးတက့ၢ်န့ၣ် မ့ၢ်ပတၢ်ထုကဖၣ် လီၤ.

ဒီးနွ်သ့လံ

ပုၤကညီအလံာ်အလံာ်တဖၣ် ဘၣ်တၢ်စဲကျဲးထုးထီၣ်ရၤလီၤတ့ၢ် လၢအပူၤကွၢ်အနံၣ် အကယၤသ့ၣ်တဖၣ်လံၣ်န့ၣ်လီၤ. ပုၤလၢအဒုးအိၣ်ထီၣ်န့ၣ်ပုၤ ပုၤကညီကျိၣ် လံာ်ဖျၢၣ် မ့ၢ်ဝဲ သရၣ်ယံၤန့ၣ်သ့ၣ်ဝံး(Jonathan Wade)န့ၣ်လီၤ.

၁၈၄၁နံၣ်န့ၣ် သရၣ်မ့ၢ်စံၣ် ထုးထီၣ်ပုၤကညီအတၢ်ပရၢ လၢအမံၤမ့ၢ်ဝဲဆၣ်တူၢ်ဂီၤ ဖဲဝဲဒဝဲန့ၣ်လီၤ. ဒီးလၢ ထံကျိတဲးကြွၢ်စံအမုၢ်ထီၣ်တကပၤန့ၣ် တၢ်ပရၢအဝဲအံၤ မ့ၢ် တၢ်ပရၢအဆိကတၢ်တဘျုးလၢ အဘၣ်တၢ်ထုးထီၣ်လၢထံဖိကီၢ်ဖိအကျိၣ်န့ၣ်လီၤ.

မ့ၢ်လၢ ကစၢ်ယွၤအဘျုးအဖီၣ်အယံၤ ပမၤန့ၢ်က့ၤ ဆၣ်တူၢ်ဂီၤမဲးကစံအံၤ ဒီဖျိ (KBCUSA)ဒိၣ်န့ၢ် အယံၤလီၤ. ပဟ်ဖီၣ်သုးကျဲးထုးထီၣ်က့ၤ ဒ်လံာ်တဘျုးအသိး (အဘျုး-၁)လံ. ဒီးကဟိၣ်ထွဲထီၣ်အံၤ စ့ၢ်ကီးလီၤ. မ့ၢ်ပတၢ်န့ၢ်သိယံလၢအယံၤ ပုၤလၢ အဲၣ်ဘၣ် ကညီလံာ်လဲၢ် ဒီးတၢ်စံၣ်စိၤတဲစိၤတဖၣ် ဒီးန့ၢ်အီၤသ့လံန့ၣ်လီၤ.



- ဒီးန့ၢ်ဘၣ်အီၤသ့ ဖဲ - ခဝဲရၢၣ်တၢ်ဆါလံာ်ကျဲး,
 လဲၤဆူညါစဲကျဲးတၢ်း, ၃၉၆, ဘိၣ်ခူၤကျဲး, လါမတီၣ်, ဝဲတကူၣ်.
 ကွဲၤဒီးန့ၢ်နီၣ်ဂံၢ် - ၀၉၅၀၇၉၄၅၉, ၀၉၇၃၀၉၃၇၃၉, ၀၉၇၉၈၁၅၆၅၅၂, ၂၁၄၈၉၉(၁၀၁)